

တၢ်ဘိးဘၣ်ရၤလီၤတၢ်ကစီၣ်

လၢတၢ်ဘိးဘၣ်ရၤလီၤအီၤတဘျီယီၤအဂီၢ်

HWDSB ဟံၣ်ဖျါ တၢ်မၤနီၣ်မၤယါကိၣ်ဖိတၢ်ဂ့ၢ်တၢ်ကျိၤတၢ်တဘျီ, We All Count

Hamilton, Ontario – လါယူၤ 20 သီ, 2022- Hamilton-Wentworth District School Board (HWDSB) (ဟၣ်မံၣ်တၢ်ဝဲတၢ်တၢ်ကူၣ်ဘၣ်ကူၣ်သ့ဟီၣ်ကဝီၤခိၣ်န့ၢ်) ဘိးဘၣ်ရၤလီၤဝဲဒၣ် တၢ်အစၢတဖၣ်လၢ တၢ်မၤနီၣ်မၤယါကိၣ်ဖိတၢ်ဂ့ၢ်တၢ်ကျိၤတၢ်တဘျီ တၢ်တီၢ်ကျဲၤအကါဒိၣ်တခါ လၢအမ့ၢ်ကျဲၤခိၣ်ထံးလၢ တၢ်စိၣ်ကဖိထီၣ် ခိၣ်န့ၢ်အတၢ်ဖိးတၢ်မၤတၢ်ထဲသိးတုၤသိးတၢ်ရဲၣ်တၢ်ကျဲၤန့ၢ်လီၤ.


HWDSB ရဲၣ်ကျဲၤမၤဝဲဒၣ် တၢ်မၤနီၣ်မၤယါကိၣ်ဖိတၢ်ဂ့ၢ်တၢ်ကျိၤ လၢတၢ်သးအိၣ်ဒီးလၢတၢ်ဘၣ်တၢ်ဘၢ ဖဲလါမ့ၢ် 2021 အပူၤန့ၢ်လီၤ. *We All Count - HWDSB တၢ်ဂံၢ်ကိၣ်ဖိနီၣ်ဂံၢ် 2021* သံကွၢ်ဝဲဒၣ် တၢ်သံကွၢ်တဖၣ် ဘၣ်သးဒီးကိၣ်ဖိတၢ်ဂ့ၢ်တၢ်ကျိၤ (ကလုာ်, မုၢ်ခွါ, ဂုၤဂၤ) ဒ်သိးကသ့ၣ်ညါဒီးဟံၣ်ဖျါထီၣ် တၢ်မၤအကျိၤကျဲၤအတၢ်ကီၢ်တၢ်ခဲတဖၣ်န့ၢ်လီၤ.

“တၢ်အစၢတဖၣ်လၢအဟံၣ်ဖျါဃုာ်သးဒီး 2019 [တၢ်ဂံၢ်ပုၤဘၣ်မူဘၣ်ဒါနီၣ်ဂံၢ်](#) ဒီး 2020 [တၢ်ဖိးစရိတၢ်န့ၢ်ဖိးန့ၢ်မၤတၢ်ထဲသိးတုၤသိး](#)အံၤ ကဒုးန့ၢ်ပၢၤစၢၤပုၤ ပပုၤတဝါတဖၣ်အဂ့ၢ် ဒ်သိးပကဘိးဘၣ်သ့ၣ်ညါဘၣ်တၢ်ဆၢတံၢ်အိၣ်ဒီးတၢ်အုၣ်သး လၢကဆိၣ်ထွဲမၤစၢၤဘၣ်တၢ်ထဲသိးတုၤသိး ကိၣ်ဖိတၢ်ဖျိတံၢ်ဖျိတီၤ ဒီးတၢ်အိၣ်မုၢ်ဆိးပၢၤ” Sue Dunlop, ကူၣ်သ့ပၢၤဆုၤဒါခိၣ်ခါၣ်စး စံးဝဲဒၣ် န့ၢ်လီၤ.

ကမံးတံၢ်ခဲလၢခဲဆ့အတၢ်စံးဆၢအနီၣ်ထီၣ်မ့ၢ်ဝဲ 48 မျးကယၤ, ဃုာ်ဒီးကိၣ်ဖိတဖၣ် 24,177 ဂၤ မ့တမ့ၢ် အဝဲသ့ၣ်အဟံၣ်ဖိယီၤဖိတဖၣ်ဆုၤထီၣ် အတၢ်စံးဆၢန့ၢ်လီၤ.

[တၢ်ထီၣ်ဒါတၢ်ကွၢ်တလီၤကလုာ်ဒုၣ်သးစး 2017](#) ဒီး [Ontario ကူၣ်သ့တၢ်ထဲသိးတုၤသိးတၢ်မၤအတၢ်ရဲၣ်တၢ်ကျဲၤ](#) လိာ်ဘၣ်ကိၣ်ကမံးတံၢ်တဖၣ်လၢ ကထၢဖျိၣ်ဒီးဟံၣ်ဖျါထီၣ်တၢ်ဂ့ၢ်တၢ်ကျိၤအံၤန့ၢ်လီၤ.

HWDSB



HWDSB ဟ်ဖျါထီၣ်တၢ်မၤနီၣ်မၤယါကိၣ်ဖိတၢ်ဂ့ၢ်တၢ်ကျိၤဃုာ်ဒီးတၢ်ပလီၢ်ပဒိသး ဖဲတၢ်ဟ့ၣ်ကူၣ်ဟ့ၣ်ဖးကိၣ်ဖိ၊ ဟံၣ်ဖိဃီဖိ၊ ပုၤမၤတၢ်ဖိ၊ ဒီးပုၤတၢ်တဖၣ်ဝံၤအလီၤခဲၣ်န့ၣ်လီၤ. ကမံးတံၢ်ကွဲၣ်မ့ၢ်ဝဲဒၣ် ကိၣ်ဖိ၊ ဟံၣ်ဖိဃီဖိ ဒီးပုၤတၢ်တဖၣ်လၢအကထီၣ်ဝဲဒၣ်တၢ်မၤနီၣ်မၤယါကိၣ်ဖိတၢ်ဂ့ၢ်တၢ်ကျိၤအတၢ်အိၣ်ဖျိၣ်တဖၣ် ဒီးရဲၣ်ကျဲၤတၢ်ဂ့ၢ်တၢ်ကျိၤလီၤဆီအတၢ်အိၣ်ဖျိၣ်လၢပုၤတၢ်တဖၣ် ပုၤဘၣ်ထွဲမၤသကိးတၢ်, လၢတၢ်န့ၣ်ကျဲၣ်တၢ်ဒုးအိၣ်ထီၣ်တၢ်လီၤဃုာ်ညါတၢ်ဂ့ၢ်တၢ်ကျိၤဒီးတၢ်မၤလီၤတံၢ်ပုၤတၢ်တဖၣ်အတၢ်န့ၣ်ပၢၢ်အိၣ်ထံး ခိၣ်ဘိန့ၣ်လီၤ.


စးထီၣ်ဖဲ 2022-23 နံၣ်အပူၤ, HWDSB ကစးထီၣ်ကွၢ်ထံဆိကမိၣ်ကျဲၣ်တဖၣ် လၢတၢ်စူးကါတၢ်ဂ့ၢ်တၢ်ကျိၤလၢ တၢ်န့ၣ်ပၢၢ်ဝဲဒၣ်တၢ်ဒုးအိၣ်ထီၣ် HWDSB ကိၣ်ဖိအနီၣ်ဂံၢ်နီၣ်ဒွဲး, ဒီးဒုးအိၣ်ထီၣ်တၢ်ဟ်ဖျါထီၣ်တၢ်ဂ့ၢ် ဖဲကိၣ်ဖိအတၢ်ကဲထီၣ်လိၣ်ထီၣ်, တၢ်ခွဲးဂ့ၢ်ယၢာ်ဘၣ်, ဒီးတၢ်န့ၣ်လီၤပုၤဃုာ်ဖဲတၢ်ရဲၣ်တၢ်ကျဲၤအပူၤန့ၣ်လီၤ.

တၢ်ရၢလီၤတၢ်အစၢတဖၣ်တနံၤအံၤဟ်ဖျါထီၣ် HWDSB ကိၣ်တဖၣ်မ့ၢ်ဝဲဒၣ်တၢ်လီၤတၢ်ကျဲၤအကလုာ်ကလုာ်လၢအတဖျါလီၤန့ၣ်, ဖဲလၢကိၣ်ဖိတဖၣ်ကတိၤဝဲဒၣ်ကျိၣ် 152 ကျိၣ် ဖဲဟံၣ်, လၢအဟ်ဖျါထီၣ်တၢ်ဆဲးတၢ်လၢအါမး လၢဟီၣ်ခိၣ်ဒိဘၣ်ဒီးဒုးန့ၣ်ဖျါထီၣ်အနီၣ်ကစၢ်ဒၣ်ဝဲအမုၢ်ခွဲၤ တၢ်ဆီတလဲသးအကျဲတဖၣ်တဆီဘၣ်တဆီ လၢပအဲၣ်ဒီးဟ်ဒိၣ်ဒီးယူးယီၣ်ဟ်ကဲန့ၣ်လီၤ.

ပတၢ်ဖဲးတၢ်မၤအိၣ်ခါဆူညါတဖၣ် ကမ့ၢ်ဝဲဒၣ်တၢ်အဂံၢ်ထံးခိၣ်ဘိ ဖဲတၢ်တြီဆါအဲၣ်ကလုာ်ဒွဲးသန့အပူၤဒီးတၢ်တြီဆါတၢ်ဆီၣ်တံၢ်မၤန့ၤ လၢတၢ်ဟ်ဖျါထီၣ်ဝဲလၢတၢ်ဟ်ဖျိၣ်ထီၣ်, တၢ်ဟ်ဖျါထီၣ်ဒီးတၢ်စူးကါတၢ်ဂ့ၢ်တၢ်ကျိၤအဂီၢ်န့ၣ်လီၤ. ကတီၢ်အံၤပုၤမၤတၢ်ဖိဒုးအိၣ်ထီၣ် တၢ်တံၢ်ကျဲၤလၢတၢ်မၤသကိးဒီးပုၤတၢ်တဖၣ် လၢတၢ်ဒုးန့ၣ်ဖျါထီၣ်တၢ်မၤကျိၤကျဲၤအံၤအဂီၢ် ဒီးလၢတၢ်မၤလီၤတံၢ်ဝဲဒၣ် တၢ်စူးကါတၢ်ဂ့ၢ်တၢ်ကျိၤလၢတၢ်ပလီၢ်ပဒိသးအဒိၣ်ကတၢ်, လၢကိၣ်ဖိတဖၣ်အတၢ်န့ၣ်ဘျူးအဂီၢ် ဒီးတၢ်ဘျုးလီၤဘျုးဘျုးတၢ်တထဲးသိးတုၤသိးတဖၣ်အဂီၢ်န့ၣ်လီၤ.

HWDSB ကဟ်ဖျါထီၣ်တၢ်အနီၣ်ဂံၢ်နီၣ်ဒွဲးအစၢတဖၣ် ဒီးတၢ်ဂ့ၢ်တၢ်ကျိၤအံၤဟံးစုန့ၣ်ကျဲၤဝဲဒၣ် HWDSB တၢ်တံၢ်ကျဲၤ, တၢ်မၤရဲၣ်ကျဲၤခိၣ်သ့ၣ်, ကျဲၤသန့, တၢ်ဖဲးတၢ်မၤ, တၢ်အိၣ်ယၢၤ, ဒီးတၢ်ဆီၣ်ထွဲမၤစၢၤဒဲလဲၣ်အဂ့ၢ်န့ၣ်လီၤ.

တၢ်ဃုာ်ထီၣ်န့ၣ်ဝဲဒၣ်တၢ်ဂ့ၢ်အရဲၣ်တနီၤနီၤဖဲ တၢ်ဟ်ဖျါထီၣ်တၢ်ဂ့ၢ်တၢ်ကျိၤလၢတၢ်ဂီၤ (infographic) လၢတၢ်ဘျူးစဲဃုာ်ဝဲ-



- နိုဝင်ဘာလကလေးပွဲအကလုလင် အညီနဲ့မသေးအိပ်ကတမ်းမှဲး သးစားဆာတတ်တဘက်လီဘက်စး (5%), နိုဝင်ဘာအိပ်ဆူအိပ်ချတလတပွဲ (4%), တ်မလီနိုတ် (3%), တ်သးစားဆာတလတပွဲ (2%) ဒီးတ်စံးဆာအဂတဖန်န့လီ.

အိပ်ဖျပ်လီကျဲဒီးတက်ထံဖိကီဖိ-

- သံကွင်အဝဲသ့လမာအိပ်ဖျပ်ဖဲကီဖိခဲဒ်အပူဒါ, ကိုဖိ 84% စံးဆာဝဲလမာ, 15% စံးဆာဝဲလတမာ, ဒီးစုဒ်ဒီး 1% တလီတံဝဲလအအိပ်ဖျပ်ဖဲလဲဘန်န့လီ.
- သံကွင်အဝဲသ့အတက်ထံဖိကီဖိအတီပတီအဂ, ကိုဖိတဖန်စံးဝဲလအဝဲသ့မာခဲဒ်ထံဖိကီဖိ (87%), ပုလီလီဒီအိပ်ကီ/ပုအိပ်ဆိးတစိတ်လီ (5%), တလီတံ (5%), ပုထူလံဖိ (1%), ထံဂုကီဂကီဖိ (1%) ဒီးတ်ယုထာဒ်ညီနဲ့အသိးစုဝဲန့လီ.

ဝံသးစုမလီအါထီအဂအကျဲဖဲ [infographic တ်ဘျးစဲယုဝဲအပူ](#) ဒီးပဟ်ယဲသန့အပူဖဲ www.hwdsb.on.ca/weallcount, ဖဲနယုထံန့တဂ်ဂံထံးခိတ်ဘိယုဒီးတ်သံကွင်လတတ်သံကွင်ညီနဲ့ဝဲခဲအံးအံးတဖန် (FAQs) ဘန်ဃးဒီးတ်အနီဂံနီဒွးတဖန်အဂန့လီ.

နမာအိပ်ဒီးတ်သံကွင်ဘန်ဃးဒီးကိုဖိနီဂံတဖန်အဂ, ဝံသးစုဆဲးကျိးဘန်ဖဲ census@hwdsb.on.caတကွင်

တ်ဆဲးကျိးမံဒ်ယုတက်ကစီ-

Shawn McKillop, APR
 တ်မမူဒါခိတ်, တ်ဆဲးကျိးဆဲးကျိးဒီးပုတဝဲတ်မယုမသကိး
 905.515.6227 | smckillo@hwdsb.on.ca